



ပါရမီဘုန်းတော်ကြီးကျောင်း PARAMI BUDDHA VIHARA

1842 Valinda Avenue, La Puente, California 91744-1448

Phone/Fax : (626) 919 - 3806

www.paramiusa.org, paramiusa@gmail.com



နယုန်လ ငြိမ်းချမ်းရေးပွဲတော် (မဟာ သမယ နေ့) ဖိတ်ကြားလွှာ

မင်္ဂလာအပေါင်း ခညောင်းပြည့်စုံ လ-နယုန်သည် ထေရဝါဒ ဗုဒ္ဓတရားကြောင့် ကမ္ဘာ့သမိုင်းတွင် အစောဆုံး ငြိမ်းချမ်းရေး မှတ်တိုင် စိုက်ထူနိုင်ခဲ့သည့် သမိုင်းဝင် နေ့ ထူး နေ့ မြတ်ဖြစ်ပါသည်။ ဂုဏ်ထူး ဝိသေသများစွာ ရှိရာ ဤ နယုန်လတွင်...

က) တောင်သူလယ်သမားတို့ ၏ သွေးချောင်းစီးတော့မည့် ရေ-လှပွဲကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်း၊

ခ) တိုင်းပြည် အချင်းချင်း စစ်ခင်းတော့မည်ကို တားဆီးနိုင်ခဲ့ခြင်း၊

ဂ) နဂါး-ဂဠုန် စသည့် တိရစ္ဆာန် အချင်းချင်းပင် မေတ္တာသက်ဝင်ခဲ့သော လ ဖြစ်ခြင်း၊

ဃ) အမျိုးကောင်းသား ငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်း၊

င) အမျိုးသမီးများ၏ အခွင့်အရေး လမ်းစ ပွင့်ခဲ့ခြင်းစသည့် ဂုဏ်ထူး ဝိသေသများနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာမြန်မာတို့ ၏ ထေရဝါဒ လမြတ်နယုန် ဖြစ်ပါသည်။

ဤသို့သော ဂုဏ်ထူး ဝိသေသများနှင့် ကောင်းမြတ်ပြည့်စုံ လ-နယုန်ကို ဂုဏ်ပြုသောအားဖြင့်၎င်း၊ ကမ္ဘာသူ-ကမ္ဘာ သားများနှင့်အတူ ငြိမ်းချမ်းရေးကို လိုလားကြသည့် ထေရဝါဒ ဗုဒ္ဓဘာသာမြန်မာများသည်လည်း ကောင်းရာကိုတု၊ ကောင်း အောင် ပြု၍ ကောင်းမှုမြတ်နိုး၊ ကောင်းအောင် ကြိုးစားနိုင်ကြစေရန်၎င်း၊ ၁၃၇၇-ခုနှစ်၊ နယုန် လပြည့်ကျော် (၁၃)ရက်၊ ဇွန်လ(၁၄)၊ ၂၀၁၅ ခုနှစ်၊ တနင်္ဂနွေနေ့ တွင်၊ ပါရမီဘုန်းတော်ကြီး ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါမည်။

အမျိုး၊ ဘာသာ၊ သာသနာတော် မြတ်ကြီး၏ အဆုံးအမ၊ ယဉ်ကျေးမှု၊ အစဉ်အလာ တန်ဖိုးများကို လက်ဆင့်ကမ်း သည်ပိုး ရွက်ဆောင်နိုင်ရန်အတွက် ပါရမီ၏ ယဉ်ကျေးလိမ္မာ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၊ မိဘများနှင့် စေတနာ ရှင် မိသားစုများက မေတ္တာရေး၍ ကုသိုလ်အတူပြုနိုင်ရန် ဗုဒ္ဓဘာသာ မိသားစုများနှင့်၊ ဓမ္မမိတ်ဆွေ အားလုံးတို့အား ခင်မင် ဖော်ရွေစွာ ဖိတ်ကြားအပ်ပါသည်။

နေရာ လိပ်စာ ။ 1842 Valinda Ave, La Puente, CA 91744

နေ့၊ ရက်၊ အချိန်။ ဇွန်လ(၁၄)ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၁၀)နာရီမှ နေ့လည် (၁) နာရီထိ။

တရားနာချိန်။ နံနက် ၉နာရီခွဲမှ ၁၀ နာရီ

ညှိစံကျွေးမွေးချိန်။ နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီ (10:00 am to 1:00 pm)

ညှိစံကျွေးမွေး။ မြန်မာထမင်းနှင့်ဟင်းစုံ... ဝက်သားအချိုချက်၊ ပုစွန်ကြော်စပ်၊ ကြက်သားချိုချဉ်ကြော်၊ ငါးခုစင်းကော၊ ကန်စွန်းရွက်ချဉ်ဟင်း၊ မြေပဲငရုတ်သီးကြော်။ အချိုပွဲ...ရွှေရင်အေး မုန့်လက်ဆောင်း၊ ရွှေကြည်ဆွမ်းမကင်း၊ သစ်သီး။

အလှူရှင်များ။ Michael Tsai + Ma Nilar မိသားစု၊ Tin Mg Lwin + Thidar Kyi မိသားစု၊ Thun Lwin + Thandar Oo မိသားစု၊ ShunLi Cai + Thandar Lynn မိသားစု၊ Teddie + San San မိသားစု။

Invitation to Honor the Month of Peace (Mahasamaya)

Dear Parami Dhamma friends, devotees and well-wishers,

In the Myanmar solar-lunar calendar, *Nayonela* is the 3rd month which is symbolized as the Month of Peace as it is the month in which farmers avoided Wars for Water, respective kingdoms of farmers made Peace Accord, dragons and Garuda birds had Metta to each other, five hundred men were fully ordained as Buddhist monks, and women got windows of the opportunity for their independence and freedom under the teachings of the Buddha.

In honoring this noble tradition in Buddhism, Parami Buddha Vihara is pleased to invite all of you with your families and friends to participate in this joyous and meritorious event on **Sunday, 14 June 2015**.

Main Dish: Rice, Stewed Pork, Prawn, Sweet and Sour Chicken, Fried Catfish, Spicy Fried Peanut, Sour Kangkong Soup, Shwe Yin Aye & Mote Let Saung drink, Sanoonmakin, dessert and fruit

Dhamma Talk: 9:30-10:00 am

Time & Date: 10:00 a.m. to 1:00 p.m. on **Sunday, 14 June 2015**.

မှတ်ချက်။ တစ်လတစ်ကြိမ်၊ ပထမပတ် တနင်္ဂနွေ နေ့ တိုင်း စုပေါင်းပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲရှိပါသည်။ Begins at 5:15pm